

## ပြည်ထောင်စုလွှဲတွေကမြန်မာနိုင်ငံတော်

..... “ ပျော်အဖို့ခို့ဘုရားတုဂ္ဂိုလ်ဆူးခါးမှုရုံ၊ လှေတုံးတုံးယဉ်အယီမှုရုံ၊ နှော်၊ အတုံးမားဂို့အယီမှုရုံ၊ မှတုံးတုံးအုံအဝါတွေဖုံးအယီမှုရုံ၊ ထံပို့ဖိတော်ခံ၊ ဘုရားပုံတုံးကွဲပို့ခို့ခို့လာ၊ ဗုံးအို့အို့တုံးပဲအံ့အွဲ လို့ခဲ့၊ တုံးမို့ဟဲကုံး၊ ဗုံးအို့မားအို့ကုံးတုံးလာ၊ အလို့အကျွော်ဝဲနှုန်း၊ တုံးကာဘုရာ်သူ့ပဲ ထံကိုခါဘုရာ်၊ အတုံးသို့တုံးသူ့လာ၊ အုံအကာတုံးတဖုံး၊ တုံးအပတို့လာ၊ အထို့ဘုံးပုံကူပုံအကည်အတုံးတုံးယုံပဲဖုံး ကဘုရာ် တုံးသူ့ကျွော်နှုန်းခို့ခို့သီး၊ ကကုံးမာဘုရာ်ကုံးဝဲဒ်၊ ဤို့ခို့အတုံးတုံးယုံလာ၊ အဘုရာ်ဘုံးတုံးတို့အား ဂုဏ်သုတေသန၊ ဘုရာ်ဘုရာ်အဂို့နှုန်းလို့ ..... ”

၂၀၁၇ ခုနှစ်၊ ဧပြီလ၊ ၁၃၅၈ ကျိုးသားမြောက်တုံးချုံ၊ မှတုံးမားအို့အို့တုံးအုံအဝါတွေ

အပို့ပို့(၉)

တိုင်းခိုင်းသားလုပ်းများ၏ မြောက်တုံးချုံ၊ အခွင့်အခြားများ

### Part (VIII)

### Land Use Rights of the Ethnic Nationalities

အဆောင်း(၉)

တုံးတုံးယုံဘုရာ်တွဲဒ်၊ တုံးကာဆီးကါဟိုကိုခို့လာ၊ အဘုရာ်တွဲဒ်၊  
ထံပို့ကိုပို့ကလုံးမြှုံးဘာတပ်

# ၂၀၁၆ ခုနှစ်၊ ဧန်နတိရီလ အမျိုးသားမြေအသုံးချုံ မူဝါဒမှ ကောက်နတ်ထားသော

အပိုင်း(က)

တိုင်းရှင်းသားကုမ္ပဏီများ၏ ပြုအသုံးချုံ အခွင့်အစေးများ

Part (VIII)  
Land Use Rights of the Ethnic Nationalities

အဆောင်း(ဂ)

တာ်ခွဲးတာ်ယောက်တွဲမီး တာ်ကဆီးကါဟီးခိုးလာ အဘာ်တွဲမီး  
ထံပါကီးပို့ကလူ့ခြုံရှုံးထားတပ်

ပိုင့် - ရိုးရာဝန်းကျင်မြှင့်တင်ရေးအဖွဲ့မှ စီစဉ်ထုတ်ဝေသည်။



## အပိုင်း (၈)

### တိုင်းရင်းသားလူမျိုးများ၏ မြေအသုံးချမှုအခွင့်အရေးများ




(၆၅) တိုင်းရင်းသားလူမျိုးစုတို့၏ ရီးရာမြေအသုံးချမှု အလေ့အကျင့်များကို သိရှိလိုက်နာကျင့်သုံးရေးအတွက်လည်းကောင်း၊ ရီးရာမြေအသုံးချမှု အခွင့်အရေး အပြည့်အဝရှိရေးအတွက်လည်းကောင်း၊ ယင်းအခွင့်အရေးကို ကာကွယ်နှိုင်ရေးအတွက်လည်းကောင်း၊ ဘက်မလိုက်သောအငြင်းပွားမှုဖြေရှင်းရေး လုပ်ငန်းစဉ်များကို အသင့်အသုံးပြနိုင်ရေးအတွက်လည်းကောင်း ရီးရာမြေအသုံးချမှု စနစ်ကို အမျိုးသားမြောပဒေ၌ ပြဋ္ဌာန်းပေးရမည်။

(၆၆) မြို့နယ်မြေအသုံးချမှုကော်မတီ၏ ကြီးကြပ်မှုဖြင့် ရပ်ကွက် သို့မဟုတ် ကျေးဇာ အုပ်စုမြေအသုံးချမှုကော်မတီများ ပါဝင်ညိုနှင့်ဆွေးနွေးသည့် လုပ်ငန်းစဉ်များ ဖြင့် မြေအသုံးချမှုမြေပုံနှင့် မှတ်တမ်းများကို အောက်ပါတို့အတွက်ပြစ်ပြင်ဆင်ရန် တာဝန်ပေးအပ်ရမည် -

က။ တိုင်းရင်းသားလူမျိုးစုများ နေထိုင်သည့် သို့မဟုတ် ယင်းတို့၏ စားဝတ်နေရေးအတွက် မြေအရင်းအမြစ်များကို ရီးရာစလေ့အရ အသုံးပြုသည့် နယ်မြေဒေသများတွင်မြေကို လက်ဝယ်ထားရှိမှု၊ အသုံးချမှု၊ မြေတည်ရှိမှုနှင့် ခွဲဝေလုပ်ကိုင်မှုဆိုင်ရာ သတင်းအချက်အလက်များကိုအမှန်အတိုင်းသိရှိနိုင်ရန်၊

ခ။ မြေအသုံးချမှု စီမံကိန်းများရေးဆွဲရာတွင် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေးကိစ္စရပ်ကို ထည့်သွင်းစဉ်းစားရန်၊



## PART (VIII)

### Land Use Rights of the Ethnic Nationalities

---

- (64) Customary land use tenure systems shall be recognized in the National Land Law in order to ensure awareness, compliance and application of traditional land use practices of ethnic nationalities, formal recognition of customary land use rights, protection of these rights and application of readily available impartial dispute resolution mechanisms.
- (65) Duties shall be assigned for the preparation and revision of land use maps and records through public consultation processes by the ward or village tract land use committees under the supervision of the township land use committee, in order to:
- a. Have accurate understanding of information related to land possession, land use, land availability and allocation in the area where ethnic nationalities live or traditionally use land resources for their livelihoods;
  - b. Conduct land use planning that considers social, environmental and economic issues;

အဆင့်မြင် (၈)

တုခွဲးတုယ်ဘာ့ထွေဒီး တုကဆိုကိုပြန်လာ အဘာ့ထွေဒီး  
ထံမြို့ကြိုပြကလသူ့ခွဲ့ချောင်း

(၆၄) လာတ၏ကပိုင်ထွေဒီး မာထွဲတ၏ကဆီးကါဟိုရခိုင်တ၏လိုင် ထံဖိုက်ပိုကလုပ်ဖူး  
ထာတဖုံ အလုပ်လ၏ထူသနှုနိုး တ၏ဘျာအဂိုမ္မာ့ဂုံ၊ လာတ၏ကဒီးနှုန်ဘုံတ၏ခွဲး  
တ၏ယ်လာလာပြဲပြဲလာ တ၏ဆီးကါတ၏လိုစာအဟိုရခိုင်လိုင်မ္မာ့ဂုံ၊ လာတ၏က  
သဒီသအတ၏ခွဲးတ၏ယ်တဖုံအဂိုမ္မာ့ဂုံ၊ ဒီးဒီးသိုးတ၏ကွဲမုံးသူတအိုဝဲ့ဖဲ့  
တ၏ဘုံစုံညီးပြီတဲ့တ၏ဘုံယူးတ၏ဂုံလိုင်ဘိုလိုင်အဂိုမ္မာ့ဂုံနှုန် တ၏သိုံတ၏  
ဘျာဘုံထွေဒီး တ၏ကဆီးကါတ၏လိုစာအဟိုရခိုင်သွံးဘုံတဖုံနှုန် ကြေးဘုံတ၏  
ပုံလိုအီးနှုန်လို့။

(၆၅) လာဂုံဆိုကမ်းတံ့သို့သို့မျှ တိုပေါ်ဆွဲဟိုရှိခိုင်အတော်သူးတိုကျော်မီး အံးထဲ  
ကွိုတွဲအဖိုလ်နှင့် အိုဝ်ဆီးလိုင်ကတို့တယ်မှုတမ္မားသို့ကရှုံးတယ် ကမ်းတံ့  
သို့သို့မျှ တိုပေါ်ဆွဲဟိုရှိခိုင်တယ် ကဘာ်အိုဝ်ဖို့သကိုးထူးထိုင်ပဲဒုံး  
ဟိုရှိခိုင်လာ ကဘာ်တို့သူ့အိုးတယ်အဟိုရှိခိုင်ရှိခိုင်မီး အတော်မာနို့မာယိုတယ်  
အတော်အို့သူ့အိုးတို့ကဆီးကိုအိုးလာ တိုဂုံးလာလ်တယ်အံးအဂိုင်လို့။

က။ ဒိသီးတ၏ကသူ့ရည်ညိုဘာ်တ၏ဂုဏ်အမှုးအတိဘာ်ယူးဒီး ဟိုကဲခိုလာထံဖိုက်ပိုကလုံးအို့ထားတယ်အို့ဆိုးပဲ၊ မူတမှုးအို့မေအို့ပဲတ၏လာ အဖို့ခို့  
ဒိတ၏ဟဲလီစာတ္ထုပဲဒိသီး ဟံးယ်ပဲလာအစုံပူးမှုးဂုဏ်၊ ဖုံးမေတ၏မှုးဂုဏ်ယူ  
နဲ့လီးအီးမေတ၏လာအဖို့ခို့ဒ်လဲ့မှုးဂုဏ်အဂုံးနှင့်လို့။

၁။ လာတ၏ကပင်လို့တ၏တို့မှာအဂို၏ တ၏ကဆီးကါဟိုရိုခို့အဂုံနှင့် တ၏ကဘ်အို့ဒီးတ၏ဆိုကမို့လာကမျှ၏တ၏အို့သုးအဂို၏၊ ခို့ယာနဲ့ဆာ့တ၏အို့သုးအဂို၏၊ ဒီးတ၏ဖုးအို့မှာအို့အတ၏ဂုံတ၏အို့သုး ကသူးအဲအဂို၏ရှိုး။

၈။ မြေအသံးချမှု၊ မြေနှင့်သက်ဆိုင်သည့် အငြင်းပွားမှုများနှင့် ကျူးကျော်မှုများကို ဖြေရှင်းရာတွင်တည်ဆဲဥပဒေများနှင့် ညီညွတ်မှန်ကန်သည့်ဆုံးဖြတ်ချက်များချမှတ်နိုင်ရန်။

(၆၆) သက်ဆိုင်ရာတာဝန်ရှိအစိုးရွှေ့နာနာ၊ အဖွဲ့အစည်းများသည် တိုင်းရင်းသားလူမျိုးစုံများ၏ ရှိုးရာမြေအသံးချမှုများနှင့် မှတ်တမ်းများပြုစုပေါင်ဆင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရာတွင်-

၉။ ရှိုးရာမြေအသံးချမှုအလေ့အထများကို ကျွမ်းကျင်သည့် တိုင်းရင်းသားပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလူမျိုးစုံ ခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ညီနိုင်း၍ ငြင်းတိုကိုလည်း ပါဝင်ဆောင်ရွက်စေရမည်။

၁။ လက်ရှိမြေအသံးချမှုကို မှတ်တမ်းနှင့်မြေပုံများတွင် ဖော်ပြထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ မှတ်ပုံတင်ထားခြင်းရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြေအသံးချလျက်ရှိသည့် တိုင်းရင်းသားလူမျိုးစုံများ၏ရှိုးရာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများနှင့် ဒေသဆိုင်ရာရှိုးရာမြေ စီမံအုပ်ချုပ်မှုအလေ့အထများကို အသိအမှတ်ပြုကာကွယ်ရမည်။

၁။ တိုင်းရင်းသား လူမျိုးစုံအဖွဲ့အစည်းများတွင် အဖွဲ့ဝင်ဖြစ်သော အကျိုးသက်ဆိုင်သူတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုပြီး ယင်းတို့၏ မြေအသံးချမှုကို မှတ်ပုံတင်နိုင်ရန် တည်ဆဲဥပဒေများတွင်ပြဋ္ဌာန်းရမည်။

(၆၇) ရွှေးရှိုးစဉ်လာမြေကို ရှိုးရာနည်းလမ်းများဖြင့် စိုက်ပြုးသော တစ်သီပုဂ္ဂလအကျိုးသက်ဆိုင်သူများ သို့မဟုတ် အဖွဲ့အစည်းများ၏ မြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ စောင့်ကြည့်လေ့လာခြင်းနှင့် အငြင်းပွားမှုအပေါ် ဆုံးဖြတ်သည့်လုပ်ငန်းစဉ်များ၏ တိုင်းရင်းသားလူမျိုးစုံခေါင်းဆောင်များ၊ ရပ်မိရပ်ဘများနှင့် အမျိုးသမီးများပါဝင်စေရမည်။

- c. Make correct decisions in accordance with law related to land use, settlement of disputes and encroachment.
- (66) When preparing and revising customary land use maps and records of ethnic nationalities, the responsible government departments and organizations shall do the following:
- a. Consult with, and allow participation of, representatives and leaders of ethnic groups with knowledge of customary land use practices;
  - b. Formally recognize and protect the customary land tenure rights and related local customary land management practices of ethnic groups, whether or not existing land use is registered, recorded or mapped;
  - c. Recognize the rights of stakeholders who are members of ethnic nationality organizations, and recognize in existing laws in order to register their land use.
- (67) Ethnic leaders, elders and women shall be involved in decision making processes related to land tenure rights of individual stakeholders or groups practicing traditional cultivation methods on customary lands, monitoring, and dispute resolution mechanisms.

၈။ လာတုဆိုကါဟိုဘိဝခို့ဒီး လာတုဂုဏ်လိုင်ဘူးလိုင်ဘုံယူးဒီး တုပုံးနှင့်  
တလာကျို့တုဘုံသူးဒီး ဟိုဘိဝအဂုဏ်တဖုန် တုကသူစံုံညီဘိဝနှင့်တု  
ဂုဏ်တိတိလိုင်လိုင် တုပ်ပို့တုဘုံအို့ဘိဝပဲအသိုးကသူပဲအဂိုင်လို့။

(၆၆) ပဒိုက်အပဲကျိုးခိုး တိုကရာကရိသုံး၌ အကမေးအိုင်ထိန်ထံမြို့ကလုံ ဒုံးထာတ်လီစာအဟိုင်ခိုင်ဂါး၊ ဒီးတ်မာနိုင်မေးယူတဖို့အခါနှင့် -


က။ ကဘ်ကွဲယူဝဲပေါ်လာန်ပုံ၊ လာန်ပုံ၊ ထံဖိုက်ဖိုကလှုံးအူရှိထာ၊ အလှုံးလှုံထူ  
သန့်ဘာ်ထဲဒီး၊ တုံသုံးကျော်ဟိုရခိုင်အဂုံးတဖော်ဒီး၊ ကလှုံးအူရှိထာခိုင်နှင့်  
တဖော်လာ၊ စံးကတို့တာရုံပိုင်သကိုဒီးမေသကိုယူဝဲတုံဒီး၊ အပဲသုံးနှင့်  
လို့။

၁။ ဟိုသိခိုင်လာဘုရားတို့ကါအိုအဖိုခိုင်နှင့် တုမေနိုင်မာယိုဒီး ဟိုသိခိုင်  
ဂိုသုံးဘုရားတယ်အပူတုမှု့ ပိုမျိုအိုမှု့ရှု့၊ တပ်မျိုအိုမှု့ရှု့၊ တုဗ္ဗုပ်  
နိုင်ယုံအိုအိုင်ဝဲမှု့ရှု့၊ တအိုင်ဝဲမှု့ရှု့၊ တုဗ္ဗုကဘုရားတုဗ္ဗုလိုင်ဒီး ပိုင်ဂုံ  
ပိုင်ကျော်ဝဲအိုထံမြို့ကိုစိကလုံးအိုဘုရားသုံးဘုရား အလုံးလုံးထူးသနှုံး  
တုဗ္ဗုသိုင်တုဗ္ဗုသီဒုဗ္ဗုဝဲတယ်ဒီး တုဗ္ဗုကဘုရားပိုင်ကဲဒီးသဒီသဒာယုံအိုအိုင်  
လို့။

၈။ လာထံဖိကလုပ်ဖူးတော်အတွက်ရှိတဖျက်အပူးနှင့် ကရာဖိလာ  
ကြေးဒီးနှင့်ဘုရားတို့မှာ အတွက်ခွဲ့တယ်တဖျက်ဘုရားတို့  
လိုပ်ပဲဒီး စဲပန်းနှင့်ဟိုပ်ခိုးလာ အမောင်တို့သို့တို့လာ ဘုရားပ်  
ယုံအိုအသိုးနှင့်လို့။

- (၆၈) တိုင်းရင်းသားလူမျိုးစုများ ရိုးရာထုံးတမ်းစဉ်လာအရ လုပ်ကိုင်လျက်ရှိသော မြေများသည် သစ်တော့မြေ သို့မဟုတ် လယ်ယာမြေ သို့မဟုတ် မြေလွှတ်၊ မြေလပ်နှင့် မြေရှင်းတို့တွင် အကျိုးဝင်လျက်ရှိပါက မြေအမျိုးအစားနှင့် မြေအတန်းအစားများ ပွဲနှင့်လင်းမြင်သာစွာသတ်မှတ်၍ မှတ်ပုံတင်ခြင်းနှင့် ဖွဲ့စည်းပုံအခြေခံပြုလောင်းချက်နှင့်အညီ အကာအကွယ်ပေးခြင်းတို့ကို အကျိုးသက်ဆိုင်သူများပါဝင်သည့် လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးစုများ၏ အသုံးချလျက်ရှိသည့် မြေများကို မှတ်ပုံတင်ခြင်း၊ မြေအမျိုးအစားပြန်လည်သတ်မှတ်ခြင်း မပြုသေးမှာ အများပြည်သူ အကျိုးစီးပွားအလို့ငှာ ဆောင်ရွက်သည့်လုပ်ငန်းများမှုအပ အခြားမြေအသုံးချခွင့်ပြုခြင်းအား ယာယီအားဖြင့် ဆိုင်းင့်ထားရမည်။
- (၆၉) အမျိုးသားမြောပဒေသစ်ပါ တိုင်းရင်းသားလူမျိုးစုများ၏ ခိုင်မာသောမြေလုပ်ပိုင်ခွင့် အခွင့်အရေးများဆိုင်ရာ ပြဋ္ဌာန်းချက်များသည် တည်ဆဲာပဒေများအရ အစိုးရက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေများကို နှစ်ရှည်လုပ်ပိုင်ခွင့်ပေးခြင်းသို့မဟုတ် ငှားရမ်းခြင်းကြောင့် မြေအမျိုးအစားပြန်လည်သတ်မှတ်ခြင်းကြောင့် တိုင်းရင်းသားလူမျိုးစုများ ရိုးရာထုံးတမ်းကန့်သတ်အစဉ်အလာအရ လုပ်ကိုင်လျက်ရှိသောမြေများ မြေလုပ်ပိုင်ခွင့်အခွင့်အရေးများ ဆုံးရုံးမှုမရှိစေရန် အကာအကွယ်ဖြစ်ရမည်။
- (၇၀) သစ်တော့မြေ သို့မဟုတ် လယ်ယာမြေ သို့မဟုတ် မြေလွှတ်၊ မြေလပ်နှင့် မြေရှင်းအဖြစ် သတ်မှတ်ထားသည့်မြေပေါ်တွင် အလုပ်ကျအနားပေး တောင်ယာမြေများနှင့်စပ်လျဉ်း၍ ရိုးရာမြေအသုံးချမှုအခွင့်အရေးကို မှတ်ပုံတင်နိုင်ရေးအတွက် အမျိုးသားမြောပဒေသစ်တွင် ပြဋ္ဌာန်းရမည်။


- (68) The customary lands of ethnic groups used traditionally that fall under current forest land or farmland or vacant, fallow and virgin land classifications shall be transparently reviewed, registered, and protected as "customary land", in accordance with the Constitution of the Republic of the Union of Myanmar, and land allocation to any land user, other than for public purposes, shall be temporarily suspended until these lands are reviewed, recognized and registered as customary lands.
- (69) Provision in the new National Land Law relating to reclassification of customary land and land tenure right of ethnic groups shall be the protection against grants or leasing of land at the disposal of government allowed under any existing law.
- (70) Reclassification, formal recognition and registration of customary land use rights relating to rotating and shifting cultivation that exists in farmland, forestland, vacant land, fallow land, or virgin land shall be recognized in the new National Land Law.



- (၆၈) တ၏လီစာအဟိုရီခို့လာ ထံမြိုက်နိကလုပ်ဒ္ဓုံထာတဖော်မှာအို့ဝဲ မူမူး ပဲဒုံသူ့ပျုံတဖော်မူ့ဂုံး၊ စံ့နှင့်ပွဲ့လီရီတဖော်ဒီးဟိုရီခို့လျှော့ ဟိုရီခို့လာ ပျေတမှာအို့ဝဲတ၏တဖော်၊ ဒိုက်အို့အသေးအတိုဒုံ့ဝဲအသိုး ဒိုသိုးတ၏ကသူ့ ညါအိုး လီးတံ့်လီးဆဲးအဂို့ တ၏ကဘာ့စံပန့်အို့ဒီး ဒီသအာအို့တ၏သို့ တ၏ဘျာဘာ့ တ၏ပ်ပါ့ဝဲအသိုးဒီး ပျေလာတ၏ခွဲးတ၏ယ်အို့ဒီးအို့တဖော် ကဘာ့မှာသကိုယုံ့ပျေတ၏လီး။ ဟိုရီခို့လာကဘာ့တ၏စံပန့်အိုး ဒိုကလုပ်ဒ္ဓုံ ထာတဖော်ကမှာဘာ့ဝဲအဂို့မူ့ဂုံး၊ ကဘာ့တ၏နှီးလီးကွဲ့အတ၏အို့သေး အတို့မူ့ဂုံး၊ မူ့တဘာ့တ၏မှာအို့ဒီးဘာ့ဒီး မူ့တမူ့ဘာ့လာတ၏သူ့အို့လာ ကမျှုံအဂို့ဘာ့နှုံးတ၏ကဘာ့ပြောယ်ပ်စာအိုး ဒိုသိုးတ၏သူ့တမှာတ၏လာ အဖို့ခို့ဒီးတရာ့အဂို့နှုံးလီး။

(၆၉) ထံကိုအတ၏သို့တ၏ဘျာအသိုးလာ အဘာ့ယူးဒီးဟိုရီခို့လာအို့ယုံ့ပျေ ထံကိုကလုပ်ဒ္ဓုံထာ အတ၏ခွဲးတ၏ယ်လာကမှာဘာ့ဟိုရီခို့ ဂျာဂျာကျားလာ ဘာ့တ၏ပ်ပါ့လီးအို့တဖော်အပူ့နှုံး ဒိုက်သို့တ၏သို့အို့ဝဲခဲ့အံ့အသိုး ဟိုရီခို့လာပို့သူ့ကျွဲ့ပဲပေါ်း ပျေပျေမှာအို့လာ အို့နံ့အို့လာသူ့ဘာ့တဖော်မူ့ဂုံး၊ ဒီလဲလီးဝဲသူ့ဘာ့တဖော်မူ့ဂုံး၊ မဲတ၏ပ်ပါ့လီးကွဲ့ဟိုရီခို့ဒီးအတို့ဒုံ့ဝဲ အဆာကတို့နှုံး ဒိုသိုးကလုပ်ဒ္ဓုံထာသူ့ဘာ့တဖော်အတ၏ခွဲးတ၏ယ်အို့တုံ့ဝဲ ဘာ့ထွဲဒီးတ၏လီးစာအတ၏ခွဲးတ၏ယ်တဖော် သူ့တလီးမူ့ကွဲ့ပဲတရာ့အဂို့နှုံး တ၏ကဘာ့ဒီးသအာ ယ်အို့နှုံးလီး။

(၇၀) သူ့ပျုံမူ့တမူ့စံ့ရီးမူ့တမူ့ ဟိုရီခို့လီးပျော်အို့တဖော်ဒီး ပျေတမှာအို့တဖော်တ၏ပ်ပါ့ဝဲအသိုး အဖို့ခို့နှုံးဟိုရီခို့လာတ၏ဖဲးအို့ခဲ့ဒီး ဘာ့တ၏ပ်အို့ဘံး အို့လာ အဆာကတို့ဒုံ့ဝဲလာ အမူ့တူသနှုံးအတ၏ဖဲးအို့မှာအို့ အလီ့သူ့ဘာ့တဖော်စုံကိုး ကဘာ့အို့ဝဲခဲ့ဒီး တ၏စံပန့်အို့ကသူ့အဂို့ဒီး ကဘာ့အို့ယုံ့ စုံကိုးလာ ထံကိုအတ၏ဘျာအပူ့နှုံးလီး။



- (၃၁) ပတ်ဝန်းကျင်ကို ထိန်းသိမ်းကာကွယ်ရန်၊ ရာသီဥတု ပြောင်းလဲမှုကို ခုခံနိုင်သည့် စွမ်းရည်များတိုးတက်စေရန်နှင့် တိုင်းရင်းသားလူမျိုးစုများ၏ စားနပ်ရိုက္ခာဖူ လုံစေရန်အလိုင်း ယင်းတို့၏ မြေလုပ်ပိုင်ခွင့်ခိုင်မာစေရေးနှင့် စိုက်ပျိုးရေး အလွှာအထများ ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာ၊ ဘဏ္ဍာင်းနှင့် အခြေခံ အဆောက်အအုံ လိုအပ်ချက်များ ပုံပိုးပေးရမည်။
- (၃၂) အပိုင်း ၂၀ ပါဖော်ပြချက်များကို အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြား အဖွဲ့အစည်းများကကူညီပုံပိုးနိုင်ရန် ဆောင်ရွက်ရမည်။
- (၃၃) အမျိုးသားမြောပဒေသစ်တွင် တိုင်းရင်းသားလူမျိုးစု မြေအသုံးချမှုအခွင့်အ ရေးများနှင့်သက်ဆိုင်သော အငြင်းပွားမှုများကို ဖြေရှင်းနိုင်ရေးအတွက် ရိုးရာ တိုင်းရင်းသားအငြင်းပွားမှုဖြေရှင်းရေး လက်တွေလုပ်ထုံးလုပ်နည်းများကို သတ် မှတ်နိုင်ရန် အမျိုးသားမြောပဒေသစ်တွင် ပါဝင်စေရမည့်အပြင် အငြင်းပွား မှုဖြေရှင်းရာတွင် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအတွင်း လူအများက လေးစား၍ ဉာဏ်တိက္ခာရှိသူများကို ပါဝင်ဆုံးဖြတ်ခွင့်ရှိစေရမည်။
- (၃၄) မတရားသိမ်းဆည်းခံရခြင်းကြောင့်ဖြစ်စေ စစ်ဘေးစစ်ဒက်ကြောင့်ဖြစ်စေ သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ သို့မဟုတ် အခြားအကြောင်းကြောင့် ဖြစ်စေ မိမိနေထိုင်လုပ်ကိုင်သောမြေကို စွန့်ခွာသွားရသော တိုင်းရင်းသားများ မိမိနေရပ်အသုံး ပြန်လည်အခြေချာနေထိုင်လိုပါက နိုင်ငံတကာတွင်ကျင့် သုံးနေသော အကောင်းဆုံး လုပ်ထုံးလုပ်နည်းများနှင့် လူအခွင့်အရေးစုများနှင့် အညီ လုံလောက်သည့် မြေလုပ်ပိုင်ခွင့်နှင့် နေထိုင်ခွင့်တို့ရရှိစေရန်စနစ်တကျ စီမံဆောင်ရွက်ပေးရမည်။

- (71) Technical, financial and infrastructure support shall be made available to improve the land tenure security and agricultural practices of ethnic nationalities, in order to protect the environment, increase climate change resilience, and improve their food security.
- (72) Civil society and other organizations shall be encouraged to provide support indicated in paragraph 71. 73. In order to resolve disputes related to land use of ethnic groups, ethnic customary land dispute resolution procedures currently used shall be defined in the new National Land Law, and the respected influential representatives from the ethnic groups shall participate in dispute resolution decision making processes.
- (74) For ethnic nationals who lost their land resources where they lived or worked due to civil war, land confiscation, natural disasters or other causes, that desire to resettle to their original lands, adequate land use rights and housing rights shall be systematically provided in accordance with international best practices and human rights standards.



- (၇၁) လာတ၏ဒီသအခိုင်ယာတ၏အိုင်သံအဂါ၏ ဒိသီးတ၏တို့ဆာတ၏စွဲတ၏ယို့  
အဆာကတီ တ၏လဲလိုင်သံကုရှေ့ထိုင်ပဲအဂါ၏ဒီး ကလူ့၏ဒူ့ဟုဖိတဖျော်အတ၏  
အိုင်တ၏အိုး ကကူ့ကလာအဂါ၏ တ၏ဖုံးတ၏မာဘာ့ဟို့ခိုင်အခွဲးအယ်ကဂါ၏  
ကျားပဲဒီး တ၏သူ့နှုန်းပါ၏ပုံးဒီး တ၏သူ့တ၏ဘာ့လာ တ၏သူ့တ၏ဖျော်ကလဲ့ထို့  
လဲ့ထို့ပဲ ကျို့စွဲအတ၏လိုင်ဒီးခိုင်တယ်အတ၏လိုင်တဖျော် တ၏ကဘာ့မာစာ  
အပဲသူ့နှုန်းလို့။

(၇၂) တ၏ဂုံးဖဲ့အဆာဖါ(၇၀)ပုံးပဲတဖျော်နှုန်း ကမျှုံးအတ၏ကရာကရိတဖျော်ဒီး တ၏က  
ရာကရိအဂါတဖျော် အပဲသူ့နှုန်းအဂါ၏ တ၏ကဘာ့သူးကျွဲ့ဒီး မာစာအပဲသူ့နှုန်း  
လို့။

(၇၃) လာတံကို့တ၏သို့တ၏ဘျာအသီလာ ဘာ့ယံးဒီးဟို့ခိုင်အပူ့နှုန်း ဒိသီးတ၏  
ကသူ့မာဘာ့လို့ဘာ့စံးကုရှေ့ တ၏ဂုံးဘာ့ယံးဒီးတ၏ဂုံးလိုင်ဘူ့လိုင်လာ အိုင်ထို့  
လာ ကလူ့ဒူ့ဟုတဖျော် အတ၏မာဟို့ခိုင်အဂါ၏ ပုံးလာကစံးညီ့တဲ့တ၏ဂုံး  
အကျို့နှုန်း ကဘာ့အို့ယုံးပဲဒီး ပုံးလာကလူ့ဒူ့ဟုအကျို့၊ ပုံးလာဘာ့တ၏ပုံး  
ကဲအို့အိုဒီး အိုင်ဒီးစိကမို့အသူးအသူ့တဖျော်နှုန်းလို့။

(၇၄) ပုံးလာအဟို့ခိုင်ဘာ့တ၏ဂုံးဆူ့အို့မှုံးဂုံး၊ လာတ၏ဒုံးတ၏ယံးအယို့မှုံးဂုံး၊  
နှုန်းဘာ့ အတ၏မာဟံးဂို့အယို့မှုံးဂုံး၊ မှုံးတ၏မှုံးတ၏ဂုံးအဂါအဂါတဖျော်အယို့မှုံးဂုံး၊  
ထံးကို့ဖိတဂါအံး၊ ဘာ့ပုံးတ၏ကွံးဘို့ခိုင်ခိုင်လာ ဖုံးအို့မာအို့တ၏ဝဲ့အံးအ  
လို့အံး၊ တ၏မို့ဟဲကုရှေ့ဒီး ဖုံးအို့မာအို့ဘုံးတ၏လာ အလို့အကျွဲ့အို့ပဲနှုန်း၊  
တ၏ကဘာ့သူ့ပဲထံးကို့အို့ဘုံး အတ၏သို့တ၏ဘျာလာ အဂါ့ကတ၏တဖျော်ဒီး  
တ၏အပတို့လာ အတို့ဘားပုံးကူ့ပုံးကည်းအတ၏ခွဲးတ၏ယ်တဖျော် ကဘာ့  
တ၏သူးကျွဲ့နှုန်းအို့ဒီး ကကုရှေ့မာဘာ့ကုရှေ့အံးတ၏ဟို့ခိုင်အတ၏ခွဲးတ၏ယ်လာ၊  
အဘာ့ဘျားဘာ့အို့ဒီး ဂုံးဂုံးအို့နှုန်းလို့။



